

枪打不响。/ မိုးကလေးတတ္ထံလောက် ~ ပါရစေ။ 请让我对个火。/ တအိမ်နှင့်ထားပို့ ~ ပြီးဘွှဲ့ပြုကျယ္းဆောင်။ 火势逐家蔓延,结果全村烧成灰烬。

မြို့ကူးကြား နဲ့ <mi: gu: gya:> 火花隙,也称 မြို့ပွားကြားလည်

မြို့ကူး နဲ့ <mi: gon:> 电弧

မြို့ကိုက် ကာ <mi: kait> 够火候,达到要求的温度

မြို့ကင် ကာ <mi: kin> 烤,炙

မြို့ကင်း နဲ့ <mi: gin:> 消防队,消防处,消防队员

မြိုးကုန်ယမ်းကုန် ကာ <mi: gon yan: gon> 竭尽全力,拼命:
ထပ်နက်များရှုံးပြုင် ~ ပစ်ခတ်သည်။ 用各种武器猛烈射击。
/ ~ ကြိုးစားလောင်။ 全力以赴。

မြိုးကပ် နဲ့ <mi: gat> ①(消防用)灭火铲 ②产妇用的竹榻

မြိုးကျိုး နဲ့ <mi: gyi:> 火炭

မြိုးကျိုးခဲ့ နဲ့ <mi: gyi: ge:> 火炭

မြိုးကျိုးမီးတော် နဲ့ <mi: gyi: mi: daut> 炭火

မြိုးကျော် ကာ <mi: kyaw> (迷信) ①因使用不祥之木而遭灾(不祥之木指森林火灾后烧剩的木头,产妇用的木头,房屋未盖成房主便死了剩下的木料) ②因使用不祥的药物而遭灾(不祥之药指产妇用剩的药,病死者用剩的药或医生手中治这些患者而剩的药) ③能避枪弹(使枪卡壳,或射不准,或打不响,也叫 မြိုးကျော်)

မြိုးကျော်မောင် နဲ့ <mi: gyo: maun: byet> ①凑合修好的旧枪枝 ②(喻)支离破碎的东西

မြိုးကျော် ကာ <mi: kyet> 烧好,烧透: မြိုးပကျော်သာဇူတ်မဲ့
没有烧透的砖

မြိုးကျော် နဲ့ <mi: gyaut> (旧式步枪用)燧石,火石

မြိုးကျော် နဲ့ <mi: gyi> ①礼花 ②照明弹 ③信号弹 ④燃烧弹

မြိုးကျော်သနတ် နဲ့ <mi: gyi: th-nat> 信号枪

မြိုးကြိုး နဲ့ <mi: gyo> ①在村子四周清除了易燃物的空地
(以防别处的火蔓延到村里) ②为了切断火路而点的火

မြိုးကြိုး နဲ့ <mi: gyo:> 电线

မြိုးကုန်နာ နဲ့ <mi: gwei na> 茄酱等植物的褐斑病

မြိုးကြိုး I နဲ့ <mi: gwin:> 鬼杂技用的火圈儿 II ကာ
<mi: kwin:> ①幸免于火灾 ②火将周围的东西烧掉而
中间的一块没烧掉

မြိုးကျော် ကာ <mi: kyun:> 烧焦,烧光

မြိုးကြိုးတိုက် ကာ <mi: gywei tait> = မြိုးပွဲတိုက်

မြိုးကား ကာ <mi: kha'> 着火(用于佛像,寺院,宫殿高贵物
等)

မြိုးခေါ်ထ နဲ့ <mi: kh-lout> 电闸开关

မြိုးခဲ့ နဲ့ <mi: ge:> ①火炭,赤炭 ②(性格)火暴,暴躁,耿

直: ဒေးအေးအေးအေးနေတတ်လို့သဲ့မစနဲ့နေ။ သူက ~ မျှေး။ 别
以为他不声不响地就去惹他,他可是个火性子。/ မှန်
မေးအတော် ~ ကျတဲ့လဲပဲ။ 是个性格刚直好打不平的人。

③(喻)火种: ယင်းကလေးများကားအနာဂတ်တော်လှို့ရေးအတွက်
~ ကလေးများဖြစ်ကြပေသည်။ 今天的孩子,可是将来革命
的火种。

မြိုးခဲ့တွင်းကြီး နဲ့ <mi: ge: dwin: gyi:> 火炭坑

မြိုးခဲ့ပြုဗုံး နဲ့ <mi: ge: pya bon:> (喻)暂被埋没的人才,
尚未被发现的人材: တချိန်က ~ ဖြစ်နေခဲ့သော်လည်းယခုစာင်
ပေါ်ကျော်ကြားလာသည်။ 一个时期(他)虽然被埋没,但
现在已崭露头角了。/ ~ လှုထင်ငြေတက်သောလုံးသားများ
ပေါ်ထွက်လာရေး: 发掘被埋没的青年优秀足球运动员

မြိုး I နဲ့ <mi: go:> 烟 II ကာ <mi: kho:> 冒烟

မြိုးခိုးကုန်လျော် ကာ <mi: go: kyewt shaut> 跟踪; 连续
不断: အမှုကို ~ ထို့ကိုသည်။ 追踪侦探。

မြိုးခေါင်းထိုင် နဲ့ <mi: go: khaun: dain> 烟囱

မြိုးထိုင် ကာ <mi: go: tait> 烟熏

မြိုးထိုင်၏မြိုးထိုင် I ကာ <mi: go: teit> ①不冒烟了,烟消了 ②渺
无人烟: စက်ရှုံးအလုပ်များအော်နှင့်မြိုးထိုင်စွာ ~ ခဲ့ပေသည်။ 工
厂长期停工。II ကာ <mi: go: deit> 全体(因有施斋
宴会,全村或全家不起火做饭): ~ ဖုံးကြပါ။ 请你们
全家赴宴。

မြိုးထိုင်းလျော် ကာ <mi: go: dan: shaut> = မြိုးကုန်
လျော်

မြိုးထား ကာ <mi: go: hta'> 冒烟

မြိုးထွက် ကာ <mi: go: htwt> 冒烟

မြိုးမီးမီးမီးမီး: နဲ့ <mi: go: m-hson: mo: m-hson:> 一
望无际,无边无际,没完没了: လယ်ကွင်းပြုံးကြီးသည် ~
ကျယ်ဝန်းသည်။ 田野一望无际。/ စကားကို ~ ပြောနေထိုး
话说得漫无边际。

မြိုးရောင် နဲ့ <mi: go: yaun> 灰色

မြိုးရော် ကာ <mi: go: shaut> = မြိုးကုန်လျော်
ရော် ကာ <mi: khan> 耐火,防火: ~ ကုန်လုပ်ကာ 防火板

/ ~ ရုံး: 石棉 / ~ ပြား: 石棉板,石棉瓦 / ~ ဖုန်းပြုံးကြောင်း
燃烧管 / ~ ရှုံးစွေး: 耐火粘土 / ~ သော်း: 保险柜 / ~
သုတေသန 耐火材料 / ~ ရွတ် 耐火砖 / ~ အုတ်ကြံး 石棉
瓦

မြိုးခဲ့ နဲ့ <mi: gon> 烛台

မြိုးခေါင်း: နဲ့ <mi: gaun:> ①灯头,②甲长

မြိုးခေါ် I နဲ့ <mi: gat> 包括火镰、火石、火绒之类的取火
物 II ကာ <mi: khat> 打火

မြိုးခေါ်ကျော် နဲ့ <mi: gat kyaut> ①燧石,打火石 ③火
枪的打火机关(见 ကျော်မီးသနတ် 图)

မြိုးခေါ်အောင် နဲ့ <mi: gat it> 装火石、火绒、火镰的盒子,打